

Terms & Conditions

ကံစမ်းမဲအစီအစဉ်ကာလ

- ကံစမ်းမဲအစီအစဉ်ကာလ - ၂၀၂၀ ခုနှစ် သြဂုတ် ၁၇ ရက်နေ့ (မနက် ၇နာရီ) မှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ။

အသေးစိတ်အချက်အလက်များ

- MPT GSM/WCDMA နှင့် Base Tariff prepaid စနစ် (လက်ရှိ) ဖုန်းအသုံးပြုသူများသည် ကံစမ်းမဲအစီအစဉ်ကာလအတွင်း မည်သည့်နည်းလမ်းဖြင့်မဆို အနည်းဆုံး ၁၀၀၀ ကျပ်မှစ၍ ဖုန်းငွေဖြည့်တိုင်း ပါဝင်ကံစမ်းခွင့်ရှိပါသည်။
- MPT Club အဖွဲ့ဝင်များအတွက် Lucky 5 နေ့များ (လစဉ် ၅ရက် ၊ ၁၅ရက်၊ ၂၅ရက် နေ့များ)တွင် ဖုန်းငွေဖြည့်သွင်း သည့်အကြိမ်တိုင်းအတွက် အပိုဆောင်း Chance (၁) ခု ရရှိပါမည်။
- သုံးစွဲသူများသည် MPT4U app ထဲတွင် "Top up Hti Pauk" ကစားပြီး ချက်ချင်းကံထူးနိုင်သည့် ဒေတာဆုများ (သို့) အပတ်စဉ်ဆုကြီးများ ကံစမ်းရန် tickets များ ရရှိကံထူးနိုင်ပါသည်။
- ငွေလွှဲပြောင်း၍ ဖြည့်သွင်းခြင်း (Balance Transfer) သည် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းရန် အကျုံးမဝင်ပါ။
- အခြားဖုန်းနံပါတ်သို့ ဖုန်းဘေလ်ဖြည့်သွင်းပေးရာတွင် ဖုန်းဘေလ်လက်ခံရရှိသည့် ဖုန်းနံပါတ်သာ ကံစမ်းခွင့်များ ရရှိမည်ဖြစ်ပါသည်။
- Ticket များကို *224# ကို ခေါ်ဆို၍ စစ်ဆေးနိုင်ပါသည်။

အပတ်စဉ်ဆုကြီးများ

ကံစမ်းနိုင်သည့်ဆုကြီးများကို အပတ်စဉ် တနင်္လာနေ့တိုင်း MPT ၏ တရားဝင် Facebook စာမျက်နှာ နှင့် Website တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။

စည်းမျဉ်းစည်းကမ်းများ

- ကံထူးရှင်များအားလုံးသည် မြန်မာနိုင်ငံသား ဖြစ်ရမည်။ (မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူဖြစ်ရမည်။)
- ကံထူးရှင်များအားလုံးသည် MPT မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆင်းမ်ကတ်မှတ်ပုံတင် ထားခြင်း ရှိရမည်။
- Postpaid၊ CDMA၊ B2B သုံးစွဲသူများ၊ MPT ဝန်ထမ်းများနှင့် ယင်းတို့၏ မိသားစုဝင်များ ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။
- မည်သည့်အကြောင်းရင်းကြောင့်မဆို အပတ်စဉ်ကံထူးရှင်အား ဖုန်းခေါ်ဆိုမှု (၃) ကြိမ်ဆက်တိုက် ဆက်သွယ်၍မရပါက MPT အနေဖြင့် ကံထူးရှင်နောက်တစ်ဦး ရွေးချယ်နိုင်ခွင့် (သို့) ငြင်းပယ်သော/ ပျက်ပြယ်သော ဆုမဲကို ထိန်းသိမ်းနိုင်ခွင့် (သို့) ၎င်းကိုအခြားသောရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ခွင့်ကို ထိန်းသိမ်းထားရှိပါသည်။

- ကံထူးရှင်ဖြစ်ကြောင်း MPT မှ ဆက်သွယ်အကြောင်းကြားသည့်နေ့မှစ၍ ၁၀ ရက်အတွင်း ကံထူးရှင်သည် MPT မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆင်းမ်ကတ်မှတ်ပုံတင်ထားရန် ပျက်ကွက်ပါက MPT မှ ဆုလက်ဆောင်ကိုပေးအပ်ရန် ငြင်းပယ်ခွင့်ရှိသည်။
- ကံထူးရှင်ဖြစ်ကြောင်း MPT မှ ဆက်သွယ်အကြောင်းကြားသည့်နေ့မှစ၍ ၁၀ ရက်အတွင်း ကံထူးရှင်သည် MPT Money အကောင့်ဖွင့်ရန်ပျက်ကွက်ပါက MPT မှ ဆုလက်ဆောင်ကိုပေးအပ်ရန် ငြင်းပယ်ခွင့်ရှိသည်။
- အကယ်၍ကံထူးရှင်အနေဖြင့်ဆုရယူရန်ပျက်ကွက်ခဲ့လျှင် MPTအနေဖြင့် ကံထူးရှင်နောက်တစ်ဦး ရွေးချယ်နိုင်ခွင့် (သို့) ငြင်းပယ်သော/ ပျက်ပြယ်သော ဆုမဲကို ထိန်းသိမ်းနိုင်ခွင့် (သို့) ၎င်းကိုအခြားသောရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ခွင့်ကို ထိန်းသိမ်းထားရှိပါသည်။
- ကံထူးရှင်သည် MPT Money နှင့်ပတ်သက်သည့် မည်သည့်ကိစ္စတွင်ဆို ဆောင်ရွက်ရာ၌ MPT Money ၏ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမည်ဟု သဘောတူခွင့်ပြုပြီးဖြစ်သည်။ အသေးစိတ်ကို ဤတွင်ကြည့်ရှုရန် <https://www.mptmoney.com.mm/>
- MPT ၏ကံစမ်းမဲအစီအစဉ်မှ ခံစားခွင့်မပြုထားသော မည်သည့်ကုန်ကျစားရိတ်ကိုမဆို MPT မှကျခံပေးသွားမည် မဟုတ်ပါ။
- ကံစမ်းမဲအစီအစဉ်၏ စည်းမျဉ်းစည်းကမ်းများအရ မည်ကဲ့သို့ပင် ဖော်ပြထားစေကာမူ MPTသည် ယင်း၏ တစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့်အရ ကံစမ်းမဲအစီအစဉ်ကို ရပ်ဆိုင်းခြင်း (သို့) စည်းမျဉ်းစည်းကမ်းများအား ကြိုတင်အသိပေးခြင်း (သို့) တာဝန်ခံခြင်းမရှိဘဲ ပြင်ဆင်ခြင်းတို့ကို အခါအားလျော်စွာ ပြုလုပ်ခွင့်ရှိသည်။
- ဆုပစ္စည်းတစ်ခုခုကို လက်ခံရာတွင် ကံထူးရှင်၏ အမည်၊ ဓာတ်ပုံ၊ အသံနှင့် (သို့) အလားတူအခြားဖြစ်ရပ်တို့ကို ဥပဒေအရ တားမြစ်ထားသည့် ဖြစ်ရပ်များမှအပ MPTက ပြုလုပ်သည့် သတင်း၊ ကြော်ငြာ၊ အရောင်းမြှင့်တင်ရေး၊ ဈေးကွက် ရှာဖွေရေး နှင့် (သို့) အခြားရည်ရွယ်ချက်များအတွက် အခကြေးငွေပေးဘဲ အသုံးပြုရန် သဘောတူကြောင်း လည်း ပါဝင်သည်။
- ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခြင်းနှင့် ဆုပစ္စည်းလက်ခံယူရာတွင် သုံးစွဲသူများသည် ယင်းနှင့်စပ်ဆက်ပြီးဖြစ်ပေါ်သည့် ဆိုးရွုံးမှု (သို့) ထိခိုက်မှု (ထူးခြားသော၊ သွယ်ဝိုက်သော ဆိုးရွုံးမှု နှင့် နောက်ဆက်တွဲ ဆိုးရွုံးမှုများအပါအဝင်)များနှင့် ပတ်သက်ပြီး တောင်းဆိုမည်မဟုတ်ကြောင်း သဘောတူရမည်။
- အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက MPT ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။